

လာသည်။ 泡沫冒出来。

စုန်းနဲ့ က၊ <son' ne'> 撇嘴，撇嘴讥笑

စုန်းရုစုန်း က၊ <son' y-yon/son' r-yon'> 鼓鼓地

စုန်းလှန် က၊ <son' lon'> (罕)肿，鼓起，肿胀

စုန်း က၊ <son> 顺风，顺流；从上方到下方：အောက်သို့ ~ သည်။ (火车、船)由缅北往南行；下行。

စုန်းဆင်း က၊ <son hsin:> 顺流而下；မန္တလေးမှရန်ကုန်သို့သစ် ဖောင်ဖြင့် ~ သွားသည်။ 木筏由曼德勒顺流漂至仰光。

စုန်းဆန်သွားလာ က၊ <son hsan thwa: la> 来来往往；ရေ ဝတီမြစ်ထဲမှာ ~ နေကြတဲ့လှေတွေမနည်းပါလား။ 来往于伊洛瓦底江中的船只真不少呀！

စုန်းရေဆန်ရေ န၊ <son yei hsan yei> 顺流水与逆流水；顺 流舀的水和逆流舀的水(迷信，巫医治病用)

စုန်းလေ န၊ <son lei> 促使排泄大小便之气；顺气

စုန်း န၊ <son:> 通巫术者；~ ကေဝ 巫师 / ~ ထီး 男巫 / ~ ပူး 迷信谓用巫术把有害的东西放进某人腹中 / ~ မ 女巫，巫婆 / ~ ဝိး (迷信) 缅甸每月二十三日、三十日夜在空中发光的火球 / ~ ရှူး (被巫术害的) 着 魔的疯子

စုန်းကြူး က၊ <son: kyu:/son: pyu:> ①懂巫术 ②(迷信) 闪鬼火 ③豆子煮不烂；အချိုပဲကားနပ်၍အချိုကား ~ သကဲ့ သို့ 就像有些豆子煮得烂有些煮不烂一样…… ④不肖 子弟，工人中的恶劣之徒

စုန်းစုန်း က၊ <son: zon:> = စုံးစုံး

စုန်းဆင်ကုန်း န၊ <son: hsin kun:> = စုန်းနု

စုန်းတူ န၊ <son: tu> [汉] 总督

စုန်းတောက် က၊ <son: taut> (迷信) 妖魔在夜间放出火光

စုန်းတိုက် န၊ <son: tait> 施巫术害人

စုန်းနု န၊ <son: nu'> 连生七子或七女的妇女

စုန်းပူး က၊ <son: pu:> 妖魔附身

စုန်းပင်း န၊ <son: bin:> (迷信) 用巫术塞入腹中的病根

စုန်းပျှံစား က၊ <son: pyu' za:> 施巫术害人


စုန်းပျိုး I န၊ <son: byu:> ①害群之马 ②煮不烂的僵豆 子 II က၊ <son: pyu:> ①会巫术，变成巫师 ②欠缺， 欠佳；ကံ ~ သည်။ 命运不佳。③不正常，失去常态； ဒေါ်ဒေါ်တယောက်ဟာ ~ ပြီးရပ်ရွာကလေးကိုစွန့်ပစ်ခဲ့တယ်။ 大娘 一反常态离村出走。④豆子煮不烂

စုန်းဖမ်း က၊ <son: phan:> 用巫术使人患病

စုန်းရဲ I န၊ <son: ye:> 放肆的巫神 II က၊ <son: ye:> 被巫使法缠身

ဝပ် I န၊ <sat> ①木船船舷上钉的木板(见图) ②边缘； ရေ ~ 水边 ③古时筒裙上的一种花色名 ④做棺材、木 箱的工匠 ⑤【孟】监牢 ⑥旧式木轮由三块木板拚制而 成，旁边的两块称 ဝပ် (见图) II န၊ <sat> ①辣；热，

(阳光)灼热；ငရုတ်သီး ~ သည်။ 辣椒辣。 / ပူ ~ သည်။ 热 得烫人。 / ~ သီး (方)辣椒 ②杀疼；ဆပ်ပြာရည်ဝင်၍မျက် ဝိ ~ သည်။ 眼里进了肥皂水感到杀得很。 III က၊ <sat> ①混合；拼合，接合，焊接；搭配，交配；ကြေးနှင့် ရွှေကိုဖလှယ်လက်ချားဖြင့်မ ~ ကောင်း။ 铜与黄金不宜焊接。 / မြန်မာနွားမျိုးနှင့် ~ သည်။ 与缅甸黄牛杂交。 ②作诗； 谱曲；写歌词；ကဗျာ ~ သည်။ 作诗。 / ~ ထုံး 古代作 诗法 / ~ ဆင် 诗文作法 ③连接，接壤；နယ်မြေချင်း ~ နေသည်။ 互相接壤。 / သောင် ~ 浅滩 / နယ် ~ 边境 ④有关，有关联；ပညာရေးနှင့် ~ သည်ကိုငါဆိုအံ့။ 我将谈 一谈教育问题。 ⑤有亲属关系；ဆွေမျိုးညာတိမ် ~ လျှင် 如果没有亲属关系…… ⑥联系、介绍(买卖)；作媒； ဝယ်မည်သူကိုသာအမေသွား၍ ~ ပါတော့။ 妈妈您去和买主联 系吧！ / တင်မောင်ကိုမေနဲ့ ~ ပေးတယ်။ 为丁貌和梅作媒。 ⑦正巧，碰巧，巧合；~ မိလို့ပြောရဦးမယ်။ 借此机会我想 说一说。 IV မ၊ <sat> 遍，次；ထွန်တ ~ ၊ စက်တုံးတ ~ 钉齿耙耙一遍，圆盘耙耙一遍。



ဝပ်
①ဝပ် ②ဝပ်ပေါက် ③မ

ဝပ်ကူးမတ်ကူး န၊ <sat ku: mat ku:> ①船身与船舷的连接 部分 ②牛车大轮上 ဝပ် and မ 的连接处 ③(喻)过渡时 期；~ ကာလ 过渡时期

ဝပ်ကျ က၊ <sat kya'> 杂交而生

ဝပ်ကျင် က၊ <sat kyin> 杀(疼)；ငြေဆိပ်ထိကာ မချိ ~ 被毒蛇 咬伤，疼痛难忍。

ဝပ်ကျိန်း က၊ <sat kyein:> 刺痛，热辣辣地痛；မျက်ဝိ ~ သည်။ 眼睛火辣辣地疼。

ဝပ်ကြား န၊ <sat kya:> ①二者之间，中间；မြစ်နှစ်သွယ် ~ ရှိကြိတ်နယ် မြစ် ဟိပ်ခင်းအရပ်ကဲ့သို့ ~ သူ 中间人，中立 者 ②过渡(时期)；သစ်မရှိခင် ~ ဝါးပေါင်းကွပ်။ 没有木条， 就暂用竹子代替来压地板或竹席、墙边。(喻)权宜之计

ဝပ်ကြားဝပ်လယ်ပြု က၊ <sat.kya: sat le pyu'> = ဝပ်ကြားပြု

ဝပ်ကြားပြု က၊ <sat kya: pyu'> 从中调停，斡旋

ဝပ်ကြောင်း န၊ <sat kyaun:> 接合处，接缝；~ မဲ့ပြန် 无缝 (钢)管 / ~ မှရေစိမ့်ဝင်လာသည်။ 从接缝处渗进水流来。

ဝပ်စား က၊ <sat sa:> 熟练，精明

ဝပ်စု I က၊ <sat su'> 多管闲事，探听消息；ကျွန်တော့်ကိုခွင့် လွှတ်ပါ။ ~ တယ်လဲမထင်ပါနဲ့နော်။ 请原谅，别认为我多管